

ဗာတိကာ

စဉ်	အကြောင်းအရာ	စာမျက်နှာ
၁။	အမှာစကား	၈
၂။	လူကောင်းနှင့် စကားကောင်း	၁၃
၃။	ဘုန်းတော်ကြီးဦးသီလ	၂၁
၄။	ပတ်ဝန်းကျင်နှင့် ထားသင့်သောအပြစ်	၃၅
၅။	ရဟန်းနှင့် ဆွမ်း	၃၈
၆။	ဘဝထဲက အဆုံးအမများ	၄၅
၇။	စိတ်ကို စောင့်ရှောက်နည်းလေးမျိုး	၅၁
၈။	သီရိရာ ကျင့်စရာ ဩဝါဒကထာ	၅၅
၉။	အသုဘ ဘာဝနာဆိုတာ	၅၉
၁၀။	အကုသိုလ်မဖြစ်အောင် ဘယ်လိုနေပလဲ	၆၃
၁၁။	ကံတရားတွေက ဖြစ်ပြီး ဘယ်နေရာမှာ စုနေလဲ	၆၆

၁၂။	သလ္လေသသုတ်လာ အဓိဋ္ဌာန်စကား (၄၄) မိ
၁၃။	ကိုယ်ကြိုက်တာ ကိုယ်ရွေး
၁၄။	အလေးထားရမည့် လူ့ဘဝဒုက္ခစာ
၁၅။	မရုဏဿတိ ဘာဝနာဆိုတာ
၁၆။	မြတ်စွာဘုရားနှင့် ကျော်ခြည်တော် (၆) မိ
၁၇။	အကြီးမားဆုံးအကုသိုလ်
၁၈။	ဈာနိတ်ရပြီးသော ဘုရားလောင်းများ
၁၉။	ညော့ သီးလည်းစား လေသံလည်းနားထောင်
၂၀။	ရဟန်း သံဃာတော်များနှင့် စကားပြောနည်း
၂၁။	မာန်စင်သည်တော်များ
၂၂။	ပဟာပလ္လင်
၂၃။	သမာဓိနှင့်ပတ်သက်၍
၂၄။	ဗုဒ္ဓဘာသာဆိုင်ရာ အခြေခံသီရိပုဂ္ဂိုလ်များ
၂၅။	အသွင်သဏ္ဍာန်နဲ့ အနှစ်သာရ
၂၆။	ဝိပဿနာ ဘာဝနာဆိုတာ

၇၀	၂၇။	ဝိနည်းအကျဉ်းချုပ် (၂၂၇) သွယ်	၁၄၇
၇၀	၂၈။	ဝေဒနာကုန်မှ ဒုက္ခနိရုဏ်တော	၁၆၅
၈၀	၂၉။	နာမရူပ ဖိုဠ္လဒဉာဏ်ဆိုတာ	၁၇၃
၈၀	၃၀။	ဝိပဿနာဉာဏ်စဉ် (၁၀) မိ	၁၇၇
၉၀	၃၁။	လှိုင်စင်ပုံယာဉ်နှင့် ဒုတိယပါဏ္ဍိတ	၁၈၀
၉၆	၃၂။	ကုသိုလ်ဖြုတ်တိုင်း နတ်တွေကို အမှုဝေဝါ	၁၉၁
၉၉	၃၃။	မင်္ဂလီရသုဒ္ဓန် မရသု	၁၉၅
၁၀၂	၃၄။	ဘာကြောင့် တရားအားထုတ်ရင်း ဖွင်းလာတာလဲ	၁၉၉
၁၀၈	၃၅။	ရုပ်လှအောင် ဘာလုပ်ရမလဲ	၂၀၅
၁၁၄	၃၆။	ဒုက္ခနိက္ခိရင် ဘာလုပ်သင့်လဲ	၂၀၈
၁၁၀	၃၇။	ဥပတ္တိလေသတရား (၁၀) မိ	၂၁၁
၁၂၄			
၁၂၉			
၁၃၈			
၁၄၄			